

DCF သည် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် လျစ်လျူရှုမှုဆိုင်ရာ သတင်းပို့ တင်ပြချက်ကို စုံစမ်းစစ်ဆေးသောအခါ၊ ကျိုးကြောင်းဆီလျော်သော ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် ထိုသို့ဖြစ်ခဲ့ကြောင်း ယုံကြည်မှု ရှိမရှိကို ကျွန်ုပ်တို့ ဆုံးဖြတ်ရပါမည်။ အဖြေသည် ရှိသည် ဖြစ်ပါက သတင်းပို့ တင်ပြချက်ကို အထောက်အထားခိုင်လုံစွာတင်ပြမည်ဖြစ်ပြီး ထိုသူ၏အမည်ကို ကလေးသူငယ်ကာကွယ်မှု မှတ်ပုံတင်ခြင်းတွင် ထည့်သွင်းပါသည်။

မှတ်ပုံတင်ဌာန မှတ်တမ်းတွင် မည်သို့သော အရာပါသနည်း။

1. လူပုဂ္ဂိုလ်၏ အမည်
2. ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အနည်းဆုံး အခြားအချက်တစ်ခု (ဥပမာ၊ မွေးသက္ကရာဇ်)
3. ရက်စွဲနှင့် ရှာဖွေတွေ့ရှိမှု၏သဘောသဘာဝ
4. ကလေးများအနေဖြင့် ၎င်းတို့အပေါ် အနာဂတ်တွင် ကျရောက်နိုင်သော ဘေးအန္တရာယ်များနှင့် ဆက်စပ်၍ ကလေးအား အကာအကွယ်ပေးမှုအဆင့်-ဇူလိုင်လ 1 ရက်၊ 2009 ခုနှစ် သို့မဟုတ် ထိုနောက်ပိုင်းတွင် ပေါင်းထည့်ထားသော မှတ်တမ်းများအားလုံးအတွက်

အများပြည်သူက မှတ်ပုံတင်မှတ်တမ်းအား

ကြည့်ရှုနိုင်ပါသလား။

မကြည့်နိုင်ပါ။ သို့သော် လက်ရှိ သို့မဟုတ် ဖြစ်နိုင်ခြေရှိသော အလုပ်ရှင်များမှ ဝင်ရောက်ကြည့်ရှုနိုင်သည်မှာ အကယ်၍ -

- ▶ စစ်ဆေးခံရသူမှ ၎င်းတို့၏ ခွင့်ပြုချက်ပေးထားလျှင်နှင့်
- ▶ အလုပ်ကိစ္စရပ်တွင် ကလေးများပါဝင်ပတ်သက်နေလျှင်၊ လူငယ် သို့မဟုတ် ထိခိုက်လွယ်သော အရွယ်ရောက်ပြီးသူများ ပါဝင်ပတ်သက်နေလျှင်

ကျွန်ုပ်တို့သည် အထောက်အထားခိုင်လုံစွာတင်ပြခံရပါက

ဘာဖြစ်မည်နည်း။

သင်သည် အထောက်အထားခိုင်လုံစွာတင်ပြခံရမှုကို စောဒကတင်ခြင်း၊ ချေပခြင်း မရှိလျှင် သင့်အမည်ကို မှတ်ပုံတင်ဌာနတွင် ထည့်သွင်းသွားမည်။

မှတ်တမ်းတစ်ခုသည် ကျွန်ုပ်အား မည်သို့ အကျိုးသက်ရောက်နိုင်သနည်း။

၎င်းသည် သင်၏အောက်ဖော်ပြပါ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်-

- ▶ ကလေးမွေးစားခြင်း
- ▶ ကလေးစောင့်ရှောက်မှုပေးသူ ဖြစ်ခြင်း
- ▶ မွေးစား/ခေတ္တရွှေ့ဆင်းသော စောင့်ရှောက်မှုပေးခြင်း
- ▶ ကလေးများ၊ လူငယ် သို့မဟုတ် ထိခိုက်လွယ်သော အရွယ်ရောက်ပြီးသူများ ပါဝင်သည့် ရာထူးများတွင် အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်း

သက်ဆိုင်ပါက သင့်မှတ်တမ်းကို အခြားသူများမှ တောင်းခံနိုင်ပါသည်။

၎င်းတွင် ပါဝင်သည်မှာ-

- ▶ အရွယ်ရောက်ပြီးသူ/ကလေး သူငယ် အကာအကွယ်ပေးရေးအေဂျင်စီများ
- ▶ ဆေးဘက်ဆိုင်ရာ ကုသမှုပေးရေး ဘုတ်အဖွဲ့
- ▶ ပြည်နယ်၏ ရှေ့နေများ

အထောက်အထား ပြန်လည်သုံးသပ်ချက်

သင့်အား အထောက်အထားခိုင်လုံစွာတင်ပြထားလျှင်-

- ▶ **ဇန်နဝါရီလ 1 ရက် 1992 မှ ဩဂုတ်လ 31 ရက် 2007-** ၎င်းအား စောဒကတက်ရန် ပြန်လည် သုံးသပ်ပေးမှုတစ်ခုကို သင်အချိန်မရွေး တောင်းခံနိုင်ပါသည်။
- ▶ **စက်တင်ဘာ 1 ရက် 2007 နေ့/နောက်ပိုင်း-** ထိုကဲ့သို့ ပြုလုပ်ရန် ကျွန်ုပ်တို့ သင့်အား အကြံပေးစာတစ်စောင်ပေးပို့ပြီး 14 ရက်အတွင်း ၎င်းအား စောဒကတက်ရန် ပြန်လည် သုံးသပ်ပေးမှုတစ်ခုကို တောင်းခံနိုင်ပါသည်။
⇒ ကျွန်ုပ်တို့က သင့်အမည်ကို မှတ်ပုံတင်စာရင်းသွင်းရန် ရည်ရွယ်ပါသည်
⇒ အထောက်အထားပြန်လည်သုံးသပ်ရန် သင့်တွင် တောင်းဆိုပိုင်ခွင့်ရှိသည်

ကျွန်ုပ်က သုံးသပ်မှုတစ်ခုတောင်းဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။

1. အမှီအခိုကင်းသော သုံးသပ်သူနှင့် တွေ့ဆုံဖို့ရက်ချိန်းစီစဉ်ရန် သင့်အား ကျွန်ုပ်ဆက်သွယ်ပါမည်။
2. စီစဉ်ပြီးသည်နှင့်၊ အတည်ပြုစာတစ်စောင်နှင့် တည်းဖြတ်ထားသော စုံစမ်းစစ်ဆေးရေးစာရွက်စာတမ်းမိတ္တူကို (ဥပဒေနှင့်အညီ) သင့်ထံ ပေးပို့ပါမည်။
3. အစည်းအဝေးပြီးနောက်၊ ပြန်လည်သုံးသပ်သူသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
⇒ အထောက်အထားကို အတည်ပြု ထောက်ခံမည်
⇒ အထောက်အထားကို ပယ်ဖျက်မည်
⇒ စုံစမ်းစစ်ဆေးမှုကို ပြန်ဖွင့်ရန် DCF အား ညွှန်ကြားမည်
4. ဆုံးဖြတ်ချက်စာတစ်စောင်ကို သင့်ထံ ပေးပို့သွားပါမည်။
5. သုံးသပ်သူသည် အထောက်အထားကို အတည်ပြု ထောက်ခံပါက-
⇒ ကျွန်ုပ်တို့က သင့်အမည်ကို မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းပါမည် (သို့မဟုတ် ၎င်းတွင်ရှိနေပါက ဆက်သိမ်းထားပါမည်)
⇒ သင်သည် ဆုံးဖြတ်ချက်ကို လူသားဝန်ဆောင်မှုဘုတ်အဖွဲ့ထံ အယူခံဝင်နိုင်ပါသည်

ခွင့်ပြုထားသည့်အချိန်အတွင်း ပြန်လည်သုံးသပ်ပေးပါရန် သင်မတောင်းဆိုပါက-

- ▶ သင့်အမည်ကို မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းသွားပါမည် (သို့မဟုတ် ၎င်းတွင်ရှိနေပါက ဆက်လက်ထားရှိပါမည်)
- ▶ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အထောက်အထားပြန်လည်သုံးသပ်ရန် သင့်တွင် နောက်ထပ်တောင်းဆိုပိုင်ခွင့်မရှိတော့ပါ။

မှတ်တမ်းများကို ဖယ်ရှားခြင်းအတွက် သုံးသပ်ချက်

သတ်မှတ်နှစ်အချို့ကြာပြီးနောက် သင့်အမည်အား မှတ်ပုံတင်ခြင်းမှ ဖျက်ပေးပါရန် (ဖယ်ရှားခဲ့သည်) သုံးသပ်မှုတစ်ခုကို သင်တောင်းဆိုနိုင်ပါသည်။ သင်စောင့်ရမည့်အချိန်မှာ အောက်ဖော်ပြပါတို့ပေါ်မူတည်ပါသည်-

- ▶ သင့်အား အထောက်အထားခိုင်လုံစွာတင်ပြသည့်အချိန်
- ▶ သင့်ကလေးကာကွယ်မှုအဆင့် (ရှိလျှင်)

မှတ်တမ်းများကို ဖယ်ရှားခြင်းအတွက် သုံးသပ်ချက် သင်တောင်းခံနိုင်သည့်အချိန်ကို သိရှိရန် ပူးတွဲပါဖောင်၏ စာမျက်နှာ 1 ကို ဖတ်ပါ။ သင်သည် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ မှတ်ပုံတင်စာရင်းတွင်ရှိရန် သတ်မှတ်ခံရပါက တောင်းခံမှုကို မပြုလုပ်နိုင်ပါ။

ကျွန်ုပ်က သုံးသပ်မှုတစ်ခုတောင်းဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။

1. သုံးသပ်သူထံ အချက်အလက်တင်ပြရန် သင်အခွင့်အရေးရပါလိမ့်မည်။ ၎င်းတို့က အောက်ပါကဲ့သို့သော အချက်များကို ထည့်သွင်းစဉ်းစားပါသည်-
 - ⇒ အထောက်အထားများ၏သဘောသဘာဝနှင့် အရေအတွက်
 - ⇒ ကုန်လွန်ခဲ့သော အချိန်များ
 - ⇒ ထပ်ဖြစ်နိုင်ခြေရှိ၊ မရှိ
 - ⇒ ပြောင်းလဲရန် သင်လုပ်ဆောင်ခဲ့သည့်အရာများ
 - ⇒ သင့်အကျင့်စရိုက်အား ရည်ညွှန်းကိုးကားမှုများ
2. DCF ကော်မရှင်နာမင်းကြီးက ပြုလုပ်သော ဆုံးဖြတ်ချက်အကြောင်းကို သင့်ထံ အသိပေးအကြောင်းကြားပါမည်။
3. သင့်တောင်းဆိုမှုကို ငြင်းပယ်ပါက၊ သင်သည် လူသားဝန်ဆောင်မှုဘုတ်အဖွဲ့ထံ အယူခံဝင်နိုင်ပါသည်။

ပြန်လည်သုံးသပ်ချက်တစ်ခု တောင်းဆိုခြင်း

1. ဤအချိန်အတွက် သင်တောင်းခံနိုင်ခြင်း ရှိမရှိ သိရန် ပူးတွဲပါဖောင်၏ စာမျက်နှာ 1 ကိုဖတ်ပါ။
2. ဖြစ်နိုင်ပါကပူးတွဲပါဖောင်၏ စာမျက်နှာ 2 ကို ဖြည့်စွက်ပါ။
3. မေးခွန်းများကို တိကျမှန်ကန်စွာ အကုန်ဖြေဆိုပါ။ ၎င်းကို မဖြည့်စွက်လျှင် သင့်တောင်းဆိုမှုကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
4. သင်တောင်းဆိုလိုသည့် သုံးသပ်ချက်အမျိုးအစားကို ဖော်ပြပါ။
5. အောက်ပါလိပ်စာထံသို့ စာပေးပို့ပါ-

**Department for Children and Families
Commissioner's Registry Review Unit
HC 1 North, 280 State Drive
Waterbury, VT 05671-1080**

သင့်တွင်မေးခွန်းများ ရှိပါကသို့မဟုတ် အကူအညီလိုအပ်ပါက (802) 241-2321 သို့ခေါ်ဆိုပါ။

သင်သည် ဖော်ပြပါအတွက်ရပိုင်ခွင့် ရှိပါသည်-

- ▶ သင်သည် အင်္ဂလိပ်စကားကို အကန့်အသတ်ဖြင့်သာ ပြောဆိုနိုင်ပါက အခမဲ့ စကားပြန်ဝန်ဆောင်မှုများ
- ▶ မသန်စွမ်းဖြစ်လျှင် သင့်လျော်သောနေရာထိုင်ခင်းပံ့ပိုးမှုများ



**Vermont's
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
မှတ်ပုံတင်ဌာန**

VERMONT
လူသားဝန်ဆောင်မှုများ အေဂျင်စီ
ကလေးများနှင့် မိသားစုများအတွက် ဌာန